

လေ့ကျင့်ခဏ်း မေးခွန်း

- က။ မြို့တွင်း ရွာတွင်း၌ ကျယ်လောင်စွာရယ်ကောင်းသလား၊
အသံ ကျယ်ကျယ်နှင့် ရဟန်း သာမဏေ အချင်းချင်း
စကားပြောကောင်းသလား။
- ခ။ မြို့ ရွာ အတွင်း၌ ကိုယ်၊ လက်မောင်း၊ ဦးခေါင်းတို့ကို
လှုပ်ရှား၍ သွားကောင်း ထိုင်ကောင်းသလော။
- ဂ။ မြို့ ရွာ အတွင်း၌ ခါးကို ထောက်၍ သွားကောင်း ထိုင်
ကောင်းသလော။
- ဃ။ မြို့ရွာအတွင်း၌ ခေါင်းမြီးခြုံ၍ မနေဘို့ရန် ဘယ်သိက္ခာ
ပုဒ်က တားမြစ်သနည်း။
- င။ ဘယ်လိုနင်း၍ သွားခြင်းကို “ဖဝါးအစွန် နင်းခြင်း” ဟု
ခေါ်သနည်း။
- စ။ ဘယ်လိုထိုင်နေမှုကို “အာယောဂပတ်” ဟု ခေါ်သနည်း၊
လက် အာယောဂပတ်နှင့် အဝတ် အာယောဂပတ်ကို
ခွဲခြားပြပါ။
- ဆ။ ဆွမ်းခံသောအခါ ဘယ်လိုဆွမ်းခံမှ သက္ကစဖြစ်၍၊ ဘယ်
လို ဆွမ်းခံမှ ပတ္တသညိပတိဂ္ဂဟဏ ဖြစ်သနည်း။
- ဇ။ လက်ကော်ရ ပဲဟင်းကို ဆွမ်း၏ ဘယ်နှစ်ပုံလောက်သာ
ခံယူကောင်းသနည်း။
- ဈ။ ဆွမ်းခံသော အခါ သပိတ်အပေါ် မောက်တက်နေ
အောင် ခံကောင်းသလော၊ ဘယ်လောက် အထိသာ
ခံကောင်းသနည်း။